



ဈေ နှ၊ <za'> 緬文第九个字母，名称为 ဈေဉ်းဆွဲ
 ဈေဉ်းဆွဲ နှ၊ <za' myin: zwe:> 字母 ဈေ 的名称
 ဈေန နှ၊ <za na'> 【佛】禅定
 ဈေနလာဘီ နှ၊ <za na' la bi> 能飞天入地的人
 ဈေနာ နှ၊ <za b-na'> 【巴】①丧事 ②火葬၊ နိုင်ငံတော် ~
 အဖြစ်သဖြင့် ဝန်ကြီးဌာန၊ 国葬 / ~ ကော်မတီ 治丧委员会 / ~ အ
 ဝမ်းအနား 治丧仪式
 ဈေး နှ၊ <zei:> ①市场，集市၊ ~ ကောက်၊ ~ ခွန် 市场税
 / ~ နေ့ 集日 / ~ ခုံ 市场 / ~ သူ ~ သား (市场的)
 摊贩 ②价格၊ ခင်ဈေးပေးလိုတယ် ~ နဲ့ရောင်းမလဲ။ 你的稻
 谷卖什么价钱？
 ဈေးကစား က၊ <zei: g-za:> 操纵物价၊ ကုန်တော့ကိုလှောင်ပြီး ~
 ခဲ့တယ်။ 囤积居奇操纵物价。
 ဈေးကောက် နှ၊ <zei: gaut> ①向市场摊贩抽的税 ②收摊
 贩税的人
 ဈေးကိုက် က၊ <zei: kait> 卖好价，ငါးကျပ်နှင့်ဝယ်လာပြီး၊ တ
 ဆယ်နှင့်ရောင်းရင် ~ တာပေါ့။ 五元钱买来，十元钱卖掉那
 当然赚了。
 ဈေးကောင်း က၊ <zei: kaun:> ①价钱好၊ ဝါတော့ကို ~ နဲ့ရောင်း
 လိုက်ရတယ်။ 棉花卖了个好价。②(喻)身价高，吃香
 ဈေးကောင်းမိ က၊ <zei: kaun: mi'> 卖了好价
 ဈေးကိုင် က၊ <zei: kain> ①要高价၊ ကုန်ပစ္စည်းနည်းပြီးဝယ်သူ
 များနေရင်ကုန်သည်က ~ တတ်တယ်။ 商品供不应求时，商人
 就要高价。③拿乔，拿糖၊ ဝိန်လက်စွပ်ဝယ်ပေးမှမဟုတ်လာအောင်
 နိုင်မယ်လို့အမျိုးသမီးက ~ နေတယ်။ 女方要挟说不给买钻
 石戒指就不结婚。
 ဈေးကျ က၊ <zei: kya'> 价格下跌，落价
 ဈေးကြီး I က၊ <zei: kyi:> 价格高，昂贵 II နှ၊ <zei: gyi:>
 高价၊ ~ ပေး၍ဝယ်ရသည်။ 出高价买的。
 ဈေးကြို I က၊ <zei: kyo> (二道贩子) 截买货主商品
 (然后转手出售) II နှ၊ <zei: gyo> 进行上述交易活
 动的地方
 ဈေးကြောင်းပေါက် နှ၊ <zei: gyaun: baut> 市价，时价
 ဈေးကွဲ က၊ <zei: kwe:> 散集
 ဈေးကွက် နှ၊ <zei: gwet> 市场
 ဈေးခေါ် I က၊ <zei: khaw> ①要价，开价 ②叫卖，招揽
 生意 II နှ၊ <zei: gaw> 能招揽生意的一种符咒之类
 物品

ဈေးခင်း I က၊ <zei: khin:> 摆摊子၊ လမ်းဘေးတွင် ~ ရွှေရောင်း
 လျက်ရှိသည်။ 在路旁摆摊子。 II နှ၊ <zei: gin:> 市场
 ဈေးခေါင်ခိုက် က၊ <zei: khaun khait> 物价飞涨၊ ရွှေ ~
 နေရာကနည်းနည်းပြန်ကျလာတယ်။ 金价由高峰稍有下跌。
 ဈေးခေါင်း နှ၊ <zei: gaun:> 集市负责人(负责管理集市秩
 序、收税等)
 ဈေးခိုင် က၊ <zei: khain> 价格不再上涨或下跌
 ဈေးချို I က၊ <zei: khyo> 便宜 II နှ၊ <zei: gyo> 曼德
 勒一大市场名
 ဈေးချောင် က၊ <zei: khyau> 很便宜
 ဈေးချုပ် I နှ၊ <zei: gyout> 成衣(一般价钱较便宜，质量
 也较差) II က၊ <zei: khyout> 以商定的价格将货物
 全部买下
 ဈေးခြင်းတောင်း နှ၊ <zei: khyin: daun:> 买菜的篮子
 ဈေးခွန် နှ၊ <zei: gun> 向市场摊贩抽的税
 ဈေးဂဇက် နှ၊ <zei: g-zet> 【緬·英. ဈေး + gazette】小道消
 息，马路新闻
 ဈေးငုတ် နှ၊ <zei: ngout> 市场收盘价格
 ဈေးကေား နှ၊ <zei: z-ga:> 谣言，马路消息，流言蜚语
 ဈေးနေည်းနာ က၊ <zei: s-ne: na> 打听行情
 ဈေးစောင့် က၊ <zei: saun'> 等待合适的价格购进或售出
 ဈေးဆို က၊ <zei: hso> ①要价，开价၊ သူ့ပစ္စည်းအခြေအနေအ
 လိုက် ~ လိုက်သည်။ 他按自己货物好坏情况要价。②要
 高价，抬高要价၊ ဈေးသိပ်မဆိုနဲ့။ 别要价太高！③(喻)拿
 乔，拿糖၊ ဈေးမဆိုနဲ့။ 不要拿乔。
 ဈေးဆိုင် I နှ၊ <zei: zain> 店铺၊ ~ ကနား 店铺 II က၊
 <zei: hsain> ①买卖双方讲好价钱 ③(喻)洽商
 ဈေးဆစ် က၊ <zei: hsit> ①还价 ②讲价钱
 ဈေးဆန် နှ၊ <zei: zan> 缅甸供应国内市场的大米，供国内
 销售的大米
 ဈေးဆိပ် နှ၊ <zei: zeit> 商港，商埠
 ဈေးဆွဲ က၊ <zei: hswe:> 待价而沽
 ဈေးတူ က၊ <zei: tu> 价格相同
 ဈေးတက် က၊ <zei: tet> 涨价
 ဈေးတင် က၊ <zei: tin> ①提价，抬价 ③把货拿到市场上
 去卖
 ဈေးတောင်း နှ၊ <zei: daun:> = ခံတောင်း
 ဈေးတောင်းခေါင်းရွက် နှ၊ <zei: daun: gaun: ywet> 小贩，